

ပုၤစီဆံ့ခဲလၢၣ်သဂီၣ်

All Saints Episcopal Church

Smyrna, Tennessee

English-Karen (ကီၤလၢဝါ ဒီး ကညီအကျိၣ်)

Holy Communion, Rite Two

တၢ်ဂ့ၢ်လိၣ်စီဆံ့တၢ်ဘါလုၢ်လၢၣ်ခံ



The Holy Eucharist: Rite Two

Entrance Hymn

see hymnboard

The Word of God

The people standing, the Celebrant says

Blessed be God: Father, Son, and Holy Spirit.

People And blessed be his kingdom, now and for ever.

Amen.

The Celebrant says

Almighty God, to you all hearts are open, all desires known, and from you no secrets are hid: Cleanse the thoughts of our hearts by the inspiration of your Holy Spirit, that we may perfectly love you, and worthily magnify your holy Name; through Christ our Lord. *Amen.*

The following hymn or some other song of praise is sung or said, all standing

Glory to God in the highest,

တၢ်ရူလိၣ်စီဆုံတၢ်ဘါ, လုၢ်လၢၢ်ခံ

ယွၤကလုၢ်ကထိ

ပှၤသးဝံၣ်တၢ်သးဝံၣ်ဒိၣ်, ထါစံးထီၣ်ပတြၢ, တၢ်သးဝံၣ်ရိၣ်ဝံၤဒီးပှၤဂီၢ်မုၢ်ဆၢထၢၣ်အခါ
ပှၤဆှၢတၢ်ဘါကစံး,

ပှၤဂီၢ်မုၢ်။ မံၤတၢ်လၢကပီၤအိၣ်ဒီးပၢ်, ဒီးဖိခွါ, ဒီးသးစီဆုံ
။ဒ်အအိၣ်ဝဲလၢအခိၣ်ထံးဒီး ခဲအံၤဒီးကအိၣ်
လီၤထူလီၤယိၣ်အစီၤအယုၣ်အသိးန့ၣ်တက့ၢ်. အၤမ့ၣ်.

ပှၤဆှၢတၢ်ကစံး

တၢ်သ့တၢ်လၢၢ်ယွၤဧၤ, ကယဲၢ်ပှၤအသးခဲလၢၢ် အိၣ်ဖျါ လၢနမဲၣ်ညါ,
ဒီးနသ့ၣ်ညါ ကယဲၢ်ပသးအဆၢတၢ်ခဲလၢၢ်ဒီး တၢ်အိၣ်ခူသ့ၣ်လၢနမဲၣ်ညါတသ့-
ဘၣ်လီၤ. မံၤနမၤကဆှိပသးအဆိကမိၣ်တၢ်တဖၣ်, လၢနသးစီဆုံ အူသဖျိန့-
ၣ်အယိ, ဒ်သိးပကအဲၣ်နၤလီၤတံၢ်လီၤဆဲးဒီး ကပၣ်ထီၣ်ထီနမံၤစီဆုံ
ဒ်အကြးဝဲဘူဝဲအသိး, လၢပကစၢ်ယုၣ်ရှုးခရံၣ် အခိၣ်အယိန့ၣ်တက့ၢ်. အၤမ့ၣ်.

အဆၢကတီၢ်ခဲအံၤ ပှၤကဆၢထၢၣ်ဒီး သးဝံၣ်သကိးတၢ်သးလၢ အဖီလၢၢ်အံၤလီၤ.

တၢ်လၢကပီၤ မံၤအဘၣ်ယွၤလၢတၢ်ထီၣ်ထီတက့ၢ်.
မံၤတယူတၢ်ဖိးအိၣ်ထီၣ်လၢ ဟီၣ်ခိၣ်ချၢ,

and peace to his people on earth.

Lord God, heavenly King,
almighty God and Father,
we worship you, we give you thanks,
we praise you for your glory.

Lord Jesus Christ, only Son of the Father,
Lord God, Lamb of God,
you take away the sin of the world:
have mercy on us;
you are seated at the right hand of the Father:
receive our prayer.

For you alone are the Holy One,
you alone are the Lord,
you alone are the Most High,
Jesus Christ,
with the Holy Spirit,
in the glory of God the Father. Amen.

The Collect of the Day

The Celebrant says to the people

The Lord be with you.

People And also with you.

Celebrant Let us pray.

The Celebrant says the Collect. (See Insert)

People Amen.

The Lessons

The people sit.

A Reading (Lesson) from_____.

After each Reading, the Reader may say

The Word of the Lord.

People Thanks be to God.

Then, all standing, the Deacon or a Priest reads the Gospel, first saying

The Holy Gospel of our Lord Jesus Christ

according to_____.

People Glory to you, Lord Christ.

After the Gospel, the Reader says

The Gospel of the Lord.

People Praise to you, Lord Christ.

The Sermon

On Sundays and other Major Feasts there follows, all standing

The Nicene Creed

We believe in one God,

the Father, the Almighty,

maker of heaven and earth,

of all that is, seen and unseen.

We believe in one Lord, Jesus Christ,

တၢ်သိၣ်တၢ်သိတဖၣ် (လံၣ်စီဆံ့အဆၢတဖၣ်)

ပှၤဂီၢ်မုၢ်ကဆုၣ်နီၤ.

လံၣ်စီဆံ့လၢတၢ်ကဘၣ်ဖးအီၤဖဲ _____

ဖဲဖးလံၣ်စီဆံ့ဝံၤအခါ ပှၤဖးတၢ်ကစံး

အအံၤမုၢ်ယွၤကလုၢ်ကထါလီၤ.

ပှၤဂီၢ်မုၢ်။ ။ ယွၤဇၢနဘျူးန့ၣ်ဒိၣ်မၤလီၤ.

ဝံၤဒီး ပှၤခဲလၢၢ်ကဝဲၤဆၢထၢၣ်, ဒီးအကိၣ်မ့တမ့ၢ်ပြုစတၢ်ကဖး လံၣ်တၢ်သးခုကစီၣ်, အဆိကစံး. .

လံၣ်တၢ်သးခုကစီၣ်ဘၣ်သး ပကစၢ်ယုၣ်ရှုးခရံၣ်အိၣ်ကွဲးအသးဖဲ _____

ပှၤဂီၢ်မုၢ်။ ။ တၢ်လၢကပီၤမိၤအဘၣ်နၤတက့ၢ်ကစၢ်ခရံၣ်ဇၢ.

ဖးလံၣ်တၢ်သးခုကစီၣ်ဝံၤ, ပှၤဖးလံၣ်ကစံး

အအံၤမုၢ်ကစၢ်အတၢ်သးခုကစီၣ်လီၤ.

ပှၤဂီၢ်မုၢ်။ ။ ပစံးထီၣ်ပတြၢနၤကစၢ်ခရံၣ်ဇၢ.

တၢ်စံၣ်တဲၤတဲၤလီၤ.

ဖဲအိၣ်ဘျးနံၤဒီးဘျးဒီးပွဲဒိၣ်န့ၣ်ပှၤကဝဲၤဆၢထၢၣ်ကိးဂၤဒီးစံး

နံၤကံအိၣ်အတၢ်စူၢ်တၢ်နၢ်

ယစူၢ်က့ၤနၢ်က့ၤယွၤတဂၤယီ,

ပၢ်လၢအသ့တၢ်လၢၢ်လၢအတုၤလီၤမူခိၣ်ဒီးဟီၣ်ခိၣ်,

ဒီးကယဲၢ်တၢ်လၢအအိၣ်ဖျါ,

ဒီးကယဲၢ်တၢ်လၢအတအိၣ်ဖျါဘၣ်ခဲလၢၢ်လီၤ.

ဒီးကစၢ်တဂၤယီယုၣ်ရှုးခရံၣ်,

the only Son of God,
eternally begotten of the Father,
God from God, Light from Light,
true God from true God,
begotten, not made,
of one Being with the Father.
Through him all things were made.

For us and for our salvation
he came down from heaven:
by the power of the Holy Spirit
he became incarnate from the Virgin Mary,
and was made man.

For our sake he was crucified under Pontius Pilate;
he suffered death and was buried.
On the third day he rose again
in accordance with the Scriptures;
he ascended into heaven
and is seated at the right hand of the Father.

He will come again in glory to judge the living and the dead,
and his kingdom will have no end.

We believe in the Holy Spirit, the Lord, the giver of life,
who proceeds from the Father and the Son.
With the Father and the Son he is worshiped and glorified.
He has spoken through the Prophets.
We believe in one holy catholic and apostolic Church.

ယွၤအဖိခွါတဂၤယီ၊
 လၢအကဲထီၣ်လၢအပၢ်အအိၣ်န့ၣ်၊
 တချးတၢ်အစၢ်အယၢ်ခဲလၢၣ်၊
 ယွၤလၢယွၤ၊ တၢ်ကပီၤလၢတၢ်ကပီၤ၊
 ယွၤနီၣ်နီၣ်လၢယွၤနီၣ်နီၣ်၊
 အဝဲဒၣ်ကဲထီၣ်ဒီးတဘၣ်တုၤလီၤအသးဘၣ်၊
 အဝဲဒၣ်ဒီးအပၢ်မ့ၢ်အမိၢ်ပှၤတမံၤယီ၊
 ကယဲၢ်တၢ်ခဲလၢၣ်ခဲဆွဲကဲထီၣ်ဝဲလၢအစုပူၤလီၤ။
 ဒီးလၢပဝဲသ့ၣ်ပှၤဟီၣ်ခိၣ်ဖိအဂီၢ်၊
 လၢတၢ်အုၣ်က့ၤခိၣ်က့ၤပှၤအဂီၢ်န့ၣ်၊
 ဟဲလီၤဝဲလၢမူခိၣ်ဒီးလၢသးစီဆုံအယီၤန့ၣ်၊
 ကဲထီၣ်လၢတၢ်ညၣ်လၢမုၢ်ကနီၤနီၤမၤရံ၊
 ဒီးကဲထီၣ်ပှၤကညီဒီးဘၣ်တၢ်ပှၤထီအီၤလၢထူၣ်စုညါအလီၤ
 လၢစီၤပီၣ်တံၤပံၤလးအစၢ်လၢပဂီၢ်၊
 ဒီးဒိတၢ်နးန့ၣ်ဖျိၣ်၊ဒီးဘၣ်တၢ်ခူၣ်လီၤကွံၣ်အီၤ၊
 ဒီးလၢသၢနံၤတနံၤဂဲၤဆၢထၢၣ်က့ၤဝဲဒ်လံၣ်စီဆုံစံးဝဲအသိး၊
 ဒီးက့ၤထီၣ်ဝဲဆူမူခိၣ်၊ဒီးဆ့ၣ်နီၤဝဲလၢပၢ်အစုထွဲ၊
 ဒီးကဟဲအိၣ်ဒီးတၢ်လၢတၢ်ကပီၤ
 ဒ်သိးအကစံၣ်ညီၣ်ပှၤမူဒီးပှၤသံတဖၣ်၊
 ဒီးအဘီအမုၢ်န့ၣ်အကတၢ်တအိၣ်ဘၣ်လီၤ။

ဒီးယစူၢ်က့ၤန့ၣ်က့ၤသးစီဆုံ၊ကစၢ်ဒီးပှၤဟ့ၣ်တၢ်မူ
 လၢအဟဲထီၣ်လၢပၢ်ဒီးဖိခွါအအိၣ်၊ လၢအဘၣ်တၢ်ဘူၣ်ထီၣ်ဘါထီၣ်အီၤ၊
 ဒီးဘၣ်တၢ်မၤလၢကပီၤအီၤသကိးဒီးပၢ်ဒီးအဖိခွါ၊ ဒီးကတိၤတၢ်လၢဝံတဖၣ်
 အထးခိၣ်တဂၤလီၤ။ ဒီးယစူၢ်က့ၤန့ၣ်က့ၤကၣ်သိလံၣ်အတၢ်အိၣ်ဖျိၣ်စီဆုံတပူၤယီ၊

We acknowledge one baptism for the forgiveness of sins.
We look for the resurrection of the dead,
and the life of the world to come. Amen.

The Prayers of the People

Form VI

The Leader and People pray responsively

In peace, we pray to you, Lord God.

Silence

For all people in their daily life and work;
*For our families, friends, and neighbors, and for those who
are alone.*

For this community, the nation, and the world;
For all who work for justice, freedom, and peace.

For the just and proper use of your creation;
For the victims of hunger, fear, injustice, and oppression.

လၢအဘၣ်ဃးဒီးပှၤတၢ်မၤဖိတဖၣ်, ဒီးယအၢၣ်လီၤအီၤလီၤတၢ်ဘးပတံၣ်စၢ်တမံၤပီ, လၢတၢ်ပျၢ်ကွၢ်တၢ်ဒဲးဘးအဂီၢ်, ဒီးယကွၢ်လၢ်ပှၤသံတဖၣ်အတၢ်ဂဲၤဆၢထၢၣ်, ဒီးခဲကိၣ်တယၣ်အတၢ်မူလီၤ. အၤမ့ၣ်.

ပှၤဂီၢ်မုၢ်အတၢ်ယုသကွံကညး

အိ VI

ပှၤဆှၢတၢ်ဒီးပှၤဂီၢ်မုၢ်ဖးဒီးစံးဆၢသကိးန့ၣ်လီၤ.

ကစၢ်ဧၤပယုထီၣ်န့ၣ်လၢတၢ်ယုတၢ်ဖိးအပူၤန့ၣ်လီၤ.

အိၣ်ဘိၣ်.

ပှၤဆှၢတၢ်- ပှၤကိးဂၤလၢအတၢ်အိၣ်မူဒီးအတၢ်ဖိးတၢ်မၤအပူၤအဂီၢ်,
ပှၤဂီၢ်မုၢ် - လၢပဟံၣ်ဖိပီဖိတဖၣ်အဂီၢ်, လၢတံၤသကိးတဖၣ်အဂီၢ်,
ဒီးပှၤလၢအိၣ်သယုၢ်တဖၣ်အဂီၢ်.

ပှၤဆှၢတၢ်- လၢပှၤတဝၢဖိဖဲအံၤ, ထံကိၢ်, ဒီးဟီၣ်ခိၣ်အဂီၢ်

ပှၤဂီၢ်မုၢ်- လၢပှၤမၤတၢ်လၢတၢ်တီတၢ်လီၤအဂီၢ်,
တၢ်သဘျုအဂီၢ်ဒီးတၢ်ယုတၢ်ဖိးကိးဂၤအဂီၢ်န့ၣ်လီၤ.

ပှၤဆှၢတၢ်- ဒ်သိးကပသုနတၢ်ဘၣ်တုတဖၣ်လၢအကြၢၤအဘၣ်ဂီၢ်,
ပှၤဂီၢ်မုၢ်- လၢပှၤတူၢ်ဘၣ်ခိၣ်ဘၣ်တၢ်, ပှၤသၣ်ဝံၤလီၤဒိ, ပှၤလၢပျံၤတၢ်ဖုးတၢ်,
လၢတၢ်တတီတလီၤပှၤဒီးပှၤလၢဘၣ်နးမၤဖျိၣ်တဖၣ်အဂီၢ်.

For all who are in danger, sorrow, or any kind of trouble;
For those who minister to the sick, the friendless, and the needy.

For the peace and unity of the Church of God;
For all who proclaim the Gospel, and all who seek the Truth.

For Michael our Presiding Bishop, and John our Bishop;
and for all bishops and other ministers;
For all who serve God in his Church.

For the special needs and concerns of this congregation.

Silence

The People may add their own petitions

Hear us, Lord;
For your mercy is great.

We thank you, Lord, for all the blessings of this life.

Silence

The People may add their own thanksgivings

We will exalt you, O God our King;
And praise your Name for ever and ever.

ပုဆုတ်- ပုလအိန်လတ်ဘန်ယိန်ပု၊ တ်သုအုးသးအုးပု၊ မ့တမ့တ်ကီတ်
ခဲအကလုင်ကလုင်ကိးဂါအဂီၢ်.

ပုဂီၢ်မုၢ်- လာပုမၤစၢပုဆုးပုဆါ, ပုလအတံၤသကိးတအိၣ်, ဒီးပုလိၣ်
ဘၣ်တၢ်မၤစၢတဖၣ်အဂီၢ်.

ပုဆုတ်- လကစၢ်ယွၤအတၢ်အိၣ်ဖျိၣ်ကအိၣ်ယုအိၣ်ဖျိးလၢသးတဖျၢၣ်ယီအဂီၢ်.

ပုဂီၢ်မုၢ်- လာပုသလၣ်ထီၣ်တၢ်သးခုကစီၣ်တဖၣ်အဂီၢ်ဒီးပုလအယုတၢ်မ့ၢ်တၢ်
တီတဖၣ်အဂီၢ်.

ပုဆုတ်- လၢ(မၤကိးပဘံးရှၢၢ်ခိၣ်ကျၢၢ်, John ပဘံးရှၢၢ်, ဒီးဘံးရှၢၢ်ခဲလၢၣ်)
ဒီးပုလမၤယွၤအတၢ်ခဲလၢၣ်တဖၣ်ဂီၢ်

ပုဂီၢ်မုၢ်- ပုလအမၤယွၤအတၢ်မၤခဲလၢၣ်လၢနတၢ်အိၣ်ပုအဂီၢ်.

လာပုဂီၢ်မုၢ်ဖဲအံၤသ့ၣ်တဖၣ်ကိးဂါအတၢ်လိၣ်ဒီးအတၢ်ဘန်ယိန်ဘၣ်ဘီခဲလၢၣ်အဂီၢ်.

အိၣ်ဘီၣ်ကလၢ

ပုဂီၢ်မုၢ်ဒၣ်ဝဲကယုကသ့ၣ်ကညးဒ်အဲၣ်ဒီးယုဝဲစ့ၣ်စ့ၣ် ဝံၤဒီးစံး.

ပုဆုတ်- ကစၢ်ဧၤ, ဒိကန့ၣ်ပုတက့ၢ်.

ပုဂီၢ်မုၢ်- လၢနတၢ်ညုၣ်ကညီၤဒိၣ်တၢ်သးကညီၤအါအယိန့ၣ်တက့ၢ်.

ကစၢ်ဧၤ, ပစံးဘျူးနၤလၢအတၢ်ဆိၣ်ဂုၤလၢအလီၤဘၣ်ပုလၢတစီၤအံၤန့ၣ်လီၤ.

အိၣ်ဘီၣ်.

ပုဂီၢ်မုၢ်ကစံးဘျူးယွၤလၢအနီၢ်ကစၢ်အတၢ်စံးဘျူးဒၣ်ဝဲစ့ၣ်စ့ၣ်လီၤ.

ပုဆုတ်- ပယုထီၣ်ထီၣ်နၤလီၤ, ပကစၢ်စီၤပၤဧၤ

ပုဂီၢ်မုၢ်- ဒီးမၤလၢကပီၤနမံၤအစီၤစီၤအယုၣ်ယုၣ်လီၤ.

We pray for all who have died, that they may have a place in your eternal kingdom.

Silence

The People may add their own petitions

Lord, let your loving-kindness be upon them;
Who put their trust in you.

We pray to you also for the forgiveness of our sins.

Silence may be kept.

Leader and People

Have mercy upon us, most merciful Father;
in your compassion forgive us our sins,
known and unknown,
things done and left undone;
and so uphold us by your Spirit
that we may live and serve you in newness of life,
to the honor and glory of your Name;
through Jesus Christ our Lord. Amen

The Bishop, when present, or the Priest, stands and says

Almighty God have mercy on you, forgive you all your sins through our Lord Jesus Christ, strengthen you in all goodness, and by the power of the Holy Spirit keep you in eternal life. *Amen.*

ပယုဘိထုဖန်တင်လာပျံသံတွင်သွန်တဖန်ဒ်သိးကအိန်ဘန်လာနဘီနမုန်အထူအ
ယိင်အပူန့တကွန်.

အိန်ဘိန်. ပျံဂီမုန်ကယုဘိထုကဖန်လာ အနီကစင်အသးဒန်ဝဲစုန်စုန်လီ.

ပျံဆုတင်- ကစင်ဒါ, မ်နတင်အဲန်တင်သးကညီလီဘန်လာအလီ

ပျံဂီမုန်- လာပျံလာအစူက့နန်က့နန်တဖန်အလီတကွန်.

ပယုကညးနလာနကပျံကွံဘန်ပတင်ကမန်တဖန်တကွန်.

အိန်ဘိန်ကလင်တကွန်.

ပျံဆုတင်ဒီး ပျံဂီမုန်.

တင်သွန်ကညီဒိန်တင်သးကညီအါပင်ကစင်ဒါ,

သးကညီပျံကွံဘန်ပတင်ကမန်တဖန်

လာပသွန်ညါမုန်ဂု, ပတသွန်ညါဘန်မုန်ဂု

တင်လာတကြားမဒီးပမာဘန်,

တင်လာကြားမဒီးတမာဘန်တဖန်ခဲလင်တကွန်.

မာစာပျံလာနသးစီဆုံဒ်သိး

ပကမာနတင်မလာတင်သွန်သိသးသိအပူ

ဒီးယူးယိန်မလာကပီနမံ

လာပကစင်ယွန်ရှူးခရံအိန်အယိန့တကွန်. အမုန်.

ဘံးရှာင် (မ) ပြုစတင်, ဆာထာန်ဒီးကစံး . . .

တင်သွတင်လာယွ မ်အသွန်ကညီသးကညီသု, ပျံကွံကယံ

သုတင်ဒဲးဘးခဲလင်လာ ပကစင်ယွန်ရှူးခရံအယိတကွန်, မ်အမာပဲ့သုဒီး

တင်ဂုတင်ဝါတဖန်ခဲလင်, ခီဖျိသးစီဆုံအတင်စိကမီအယိ ကဆုသုဆူတင်မူ-

အထူအယိန့တကွန်. အမုန်.

The Peace

All stand. The Celebrant says to the people

The peace of the Lord be always with you.
People And also with you.

Then the Ministers and People may greet one another in the name of the Lord.

The Holy Communion

During the Offertory, a hymn, psalm, or anthem may be sung.

Representatives of the congregation bring the people's offerings of bread and wine, and money or other gifts, to the deacon or celebrant. The people stand while the offerings are presented and placed on the Altar.

The Great Thanksgiving

Eucharistic Prayer A

The people remain standing. The Celebrant says

	The Lord be with you.
<i>People</i>	And also with you.
<i>Celebrant</i>	Lift up your hearts.
<i>People</i>	We lift them to the Lord.
<i>Celebrant</i>	Let us give thanks to the Lord our God.
<i>People</i>	It is right to give him thanks and praise.

Then, facing the Holy Table, the Celebrant proceeds

တၢ်ယူတၢ်ဖိး

ပှၤကဆၢထၢၣ်ခဲလၢၢ်, ဒီးပှၤဆှၢတၢ်ဘၢကကွၢ် ဆူပှၤဂီၢ်မုၢ် ဒီးစံး . . .

မိယွၤအတၢ်ယူတၢ်ဖိး အိၣ်ဒီး သုထီၣ်ဘိတက့ၢ်.

ပှၤဂီၢ်မုၢ် ။ ။ မိအအိၣ်စ့ၢ်ကိးဒီး နၤတက့ၢ်.

ဝံၤဒီး ပှၤဆှၢတၢ်ဘၢဒီး ပှၤဂီၢ်မုၢ်ကကတိၤဒိၣ်လိၣ်သး တဂၤဒီးတဂၤလၢ ကစၢ်အမ့ၤအပူၤတက့ၢ်.

တၢ်ရှုလိၣ်စီဆုံ

ဖဲထၢဖျိၣ်တၢ်မၤဘျုးအခါ ကသၣ်ဝံၣ်သကိး တၢ်သးဝံၣ်ရိ, ထၢဖိးထီၣ်ပတြၢ (မ့)

လိၣ်သးဝံၣ်ဒိၣ်တဖၢၣ်ဖျၢၣ်န့ၣ်လီၤ.
ပှၤထၢဖျိၣ်တၢ်မၤဘျုးလၢ ပှၤဂီၢ်မုၢ်ခၢၣ်စး ကဟဲစိၣ်ဝဲ ကိၣ်, စပုးထံ, စ့ ဒီး တၢ်ဟ့ၣ်အဂၤတဖၣ်,
ဆူဒီးအ့ၣ်ကိၣ် မ့တမ့ၢ်ပှၤဆှၢတၢ်ဘၢ အိၣ်လီၤ. ဖဲပှၤလဲၤဟ့ၣ်တၢ်မၤဘျုးဆူ စီၤနီၣ်ခိၣ်အခါ
ပှၤဂီၢ်မုၢ်ကဆၢထၢၣ်န့ၣ်လီၤ.

တၢ်စံးဘျုးစံးဖျိၣ်ဖးဒိၣ်

တၢ်ရှုလိၣ်စီဆုံ တၢ်ဘၢ (က)

ပှၤဂီၢ်မုၢ်ကအိၣ်ဆၢထၢၣ်, ပှၤဆှၢတၢ်ဘၢ, ဘံးရှၢၢ်မ့တမ့ၢ် ပြုစတၢ် ကကွၢ်ယီၤဆူ ကမျၢၢ်ဒီးစံး . .

မိယွၤအိၣ်ဒီးသုတက့ၢ်.

ပှၤဂီၢ်မုၢ် ။ ။ မိအအိၣ်ဒီးနၤ စ့ၢ်ကိးတက့ၢ်.

ပှၤဆှၢတၢ်ဘၢ ။ ။ ယူၤထီၣ်သုသးတက့ၢ်.

ပှၤဂီၢ်မုၢ် ။ ။ ပယူၤထီၣ်ပသးဆူယွၤ အအိၣ်လီၤ.

ပှၤဆှၢတၢ်ဘၢ ။ ။ မိပစံးထီၣ်ပတြၢ ပကစၢ်တက့ၢ်.

ပှၤဂီၢ်မုၢ် ။ ။ ပမၤဒ်န့ၣ် ကြးဝဲဘၣ်ဝဲလီၤ.

ပှၤဆှၢတၢ်ဘၢဆူ စီၤနီၣ်ခိၣ်ဒီးစံး . .

It is right, and a good and joyful thing, always and everywhere to give thanks to you, Father Almighty, Creator of heaven and earth.

Here a Proper Preface is sung or said on all Sundays, and on other occasions as appointed.

Therefore we praise you, joining our voices with Angels and Archangels and with all the company of heaven, who forever sing this hymn to proclaim the glory of your Name:

Celebrant and People

Holy, Holy, Holy Lord, God of power and might,
heaven and earth are full of your glory.

Hosanna in the highest.

Blessed is he who comes in the name of the Lord.

Hosanna in the highest.

The people stand or kneel.

Then the Celebrant continues

Holy and gracious Father: In your infinite love you made us for yourself, and, when we had fallen into sin and become subject to evil and death, you, in your mercy, sent Jesus Christ, your only and eternal Son, to share our human nature, to live and die as one of us, to reconcile us to you, the God and Father of all.

He stretched out his arms upon the cross, and offered himself, in obedience to your will, a perfect sacrifice for the whole world.

ကစ၍ပၢ်စီဆၢ်, တၢ်သ့တၢ်လၢၣ် လီၤထူလီၤယိၣ်ယွၤနၤ ကြးဝဲဘၣ်ဝဲလၢ
ပစံးထီၣ်ပတြၢနၤတပူၤလၢၣ်လၢၣ် ကိးဆၢကတီၢ် ဒဲးလီၤ.

(ဖဲအံၤ မ့ၢ်န့ၢ်ဒ်အဆၢကတီၢ်လၢ တၢ်ပၣ်လီၤဝဲအသိး ကဘၣ်သူအီၤကိးအိၣ်ဘျးအနံၤဒဲးန့ၣ်လီၤ.)

မၤသးဒ်န့ၣ်ဒီး သကိးဒီး ကလူးအခိၣ်တဖၣ်, ဒီးကယဲၣ်မူခိၣ်အသးမ့ၢ်ဂီၢ်မ့ၢ်ခဲလၢၣ်
ပသးဝံၣ်ထီၣ်ဒီး ပၣ်ဒိၣ်နမံၤစီဆၢ်ဒီး စံးထီၣ်ပတြၢနၤလီၤထူလီၤယိၣ်ဒီးစံး

ပှၤဆၢတၢ်ဒီး ပှၤဂီၢ်မ့ၢ်ကစံး

စီဆၢ်, စီဆၢ်, စီဆၢ် ယွၤအိၣ်ဒီးစိကမိၤသ့တၢ်လၢၣ်ကစ၍နၤ

မူခိၣ်ဒီးဟီၣ်ခိၣ်ပှၤဝဲဒီးနလၢနကပီၤလီၤ.

တၢ်လၢကပီၤမံၤအဘၣ်နၤလၢတၢ်ထီကတၢ်တက့ၢ်.

ပှၤလၢအဟဲလၢယွၤအမံၤန့ၣ်

မံၤအဘၣ်တၢ်ဆိၣ်ဂ့ၤတက့ၢ်.

ဟံၤစၢနၤလၢတၢ်ထီကတၢ်.

ပှၤဂီၢ်မ့ၢ်ဆၢထၢၣ် မ့တမ့ၢ် ချဲးလီၤအခိၣ်

ဝံၤဒီး ပှၤဆၢတၢ်ကစံးကဒီးဝဲ

ပၢ်ယွၤလၢအစီအဆၢ် ဒီးအဘျူးဒိၣ်ဖျိၣ်အါတဂၤနၤ. လၢနတၢ်အဲၣ်
လၢအလီၤတူၢ်လီၤကၢ်တသ့ဘၣ် အပူၤနတ့ၤလီၤ ပှၤလၢနဂီၢ်ဒၣ်ဝဲန့ၣ်လီၤ. ဖဲပှၤ
ဟီၣ်ခိၣ်ဖိလီၤတဲၣ်ကွံၣ်လၢ တၢ်ဒဲးဘးအပူၤ, တၢ်အၢတၢ်သီ ဒီးတၢ်သံအိၣ်ထီၣ်
ဝဲအခါ, ပၢ်ယွၤလၢ နတၢ်သးကညီၤအပိး နမၤလီၤနဖိခွါလၢ အိၣ်လီၤထူလီၤ
ယိၣ်ထဲတဂၤယီၤဇိၤ, ဒ်သိးကဟံးန့ၢ်ပှၤကညီၤအဖံးအညၣ်, အိၣ်မူဒီးသံဒ်ပဝဲ အသိး,
ဒ်သိးကမၤယူမၤဖျိးက့ၤပှၤဒီးနၤန့ၣ်လီၤ. ယွၤပှၤခဲလၢၣ်အပၢ်တဂၤနၤ.
ပၣ်ထီၣ်တ့ၢ်အစုလၢ ထူၣ်စုညါလီၤ, ဒီးဟ့ၣ်လီၤတ့ၢ်အသးလၢ တၢ်ဒိကန့ၣ်နၤအပူၤ
လၢဟီၣ်ခိၣ်ချၢဒိတဖျၢၣ်အဂီၢ်, မ့ၢ်တၢ် လုၢ်ထီၣ်သးအလၢအပှၤန့ၣ်လီၤ.
ကစ၍ယုၣ်ရှုးလၢ မ့ၢ်နၤလၢ တၢ်ဟ့ၣ်လီၤကွံၣ်အီၤဆူ တၢ်နးတၢ်ဖျိၣ်ဒီး တၢ်သ-

On the night he was handed over to suffering and death, our Lord Jesus Christ took bread; and when he had given thanks to you, he broke it, and gave it to his disciples, and said, "Take, eat: This is my Body, which is given for you. Do this for the remembrance of me."

After supper he took the cup of wine; and when he had given thanks, he gave it to them, and said, "Drink this, all of you: This is my Blood of the new Covenant, which is shed for you and for many for the forgiveness of sins. Whenever you drink it, do this for the remembrance of me."

Therefore we proclaim the mystery of faith:

Celebrant and People

Christ has died.

Christ is risen.

Christ will come again.

The Celebrant continues

We celebrate the memorial of our redemption, O Father, in this sacrifice of praise and thanksgiving. Recalling his death, resurrection, and ascension, we offer you these gifts.

Sanctify them by your Holy Spirit to be for your people the Body and Blood of your Son, the holy food and drink of new and unending life in him. Sanctify us also that we may faithfully receive this holy Sacrament, and serve you in

တနင်္ဂနွေ ဟံးန့ၢ်ကိၣ် ဒီး စံးထီၣ်ပတြာၤ တၢ်အဘျူးအဖျိၣ်, စိၣ်ဘျဲးဝဲဒီး ဟ့ၣ်လီၤဝဲဆူအပျဲၣ်အဘိၣ်ဒီးစံး “ဟံးန့ၢ်အိၣ်တက့ၢ်. အအံၤမ့ၢ်ယနီၣ်ခိၣ်လၢ အဘၣ်တၢ်ဟ့ၣ်လီၤကွံၣ် လၢသုဂီၢ်, မၤတၢ်အံၤလၢတၢ်သ့ၣ်နီၣ်ထီၣ်က့ၤယၤ အဂီၢ်န့ၣ်တက့ၢ်.

အိၣ်တၢ်အိၣ်လၢ ဟါအိၣ်အလီၢ်ခံဒီး အဝဲဒၣ်ဟံးန့ၢ် စပုးထံအလီၤခိ, ဝံၤဒီး စံးထီၣ်ပတြာၤတၢ်အဘျူးအဖျိၣ် ဟ့ၣ်လီၤဆူ အဝဲသ့ၣ်ဒီးစံး အီအဝဲအံၤ ကိးဂၤဒဲတက့ၢ်. အအံၤမ့ၢ်ယသ့ၣ်လၢ ဘၣ်ဃးဒီးတၢ်အၢၣ်လီၤအီလီၤအသီ, လၢအဘၣ်လူလီၤအသးလၢ သုဒီးပှၤအါဂၤအဂီၢ် လၢတၢ်ပျၢ်တၢ်ဒဲးဘးအဂ့ၢ်လီၤ. ဖဲသုအီတၢ်အံၤ တစုစုဒီး မၤလၢတၢ်သ့ၣ်နီၣ်ထီၣ်ယၤအဂီၢ်တက့ၢ်.

လၢတၢ်န့ၣ်အယိ ပစံၣ်တဲၤတဲၤလီၤ တၢ်စူၢ်တၢ်န့ၣ်အတၢ်ခူသ့ၣ်န့ၣ်လီၤ.

ပှၤဆုၤတၢ်ဘါဒီး ပှၤဂီၢ်မ့ၢ်

- ခရံၣ်သံတ့ၢ်ဝဲ.**
- ခရံၣ်ဝဲဆၢထၢၣ်သမူထီၣ်က့ၤလံ.**
- ခရံၣ်ကဟဲကဒီး အသီတဘျီလီၤ.**

ပှၤဆုၤတၢ်ဘါကစံးကဒီး

ပၢ်ယွၤဧၤ ပမၤသ့ၣ်နီၣ်ထီၣ်က့ၤ, တၢ်အုၣ်က့ၤခိၣ်က့ၤပှၤလၢ အမ့ၢ်တၢ်လုၢ် စံးထီၣ်ပတြာၤဒီး သ့ၣ်နီၣ်ထီၣ်က့ၤအတၢ်သံ, တၢ်ဝဲဆၢထၢၣ်သမူထီၣ်က့ၤဒီး က့ၤထီၣ်ဆူမူခိၣ်အံၤ ပလုၢ်ထီၣ်တၢ်ဟ့ၣ်သ့ၣ်တဖၣ် ဆူန့ၣ်အိၣ်လီၤ. မၤစီဆံ့ တၢ်အံၤလၢ နသးစီဆံ့ဒ်သိးကကဲထီၣ်နပှၤသ့ၣ်တဖၣ်လၢ နဖိခွါယုၣ်ရှူးအညၣ်ဒီး အသ့ၣ်အယိ တၢ်အိၣ်တၢ်အီ စီဆံ့အံၤ ကကဲထီၣ်တၢ်အိၣ်မူအသီဒီး

unity, constancy, and peace; and at the last day bring us with all your saints into the joy of your eternal kingdom.

All this we ask through your Son Jesus Christ: By him, and with him, and in him, in the unity of the Holy Spirit all honor and glory is yours, Almighty Father, now and for ever.

AMEN

And now, as our Savior Christ has taught us,
we are bold to say,

Our Father, who art in heaven,
hallowed be thy Name,
thy kingdom come,
thy will be done,
on earth as it is in heaven.

Give us this day our daily bread.

And forgive us our trespasses,
as we forgive those
who trespass against us.

And lead us not into temptation,
but deliver us from evil.

For thine is the kingdom,
and the power, and the glory,
for ever and ever. Amen.

တၢ်အိၣ်မူလၢ ကတၢၢ်တသ့ဘၣ်လၢ ယုၣ်ရှုးခရံၣ်အပူၤန့ၣ်တက့ၢ်. *မၤစီဆုံစ့ၢ်ကိး ပဝဲသ့ၣ်တဖၣ်, ဒ်သိး ပကဟံးန့ၢ်စးကြးမ့ၣ်အံၤ လၢတၢ်တီတၢ်လိၤအပူၤ ဒီးမၤနတၢ်လၢ တၢ်သးတဖျၢၣ်ဃီ, ကိးဆၢကတီၢ်ဒဲးဒီးလၢ တၢ်ယုတၢ်ဖိးအပူၤ, တုၤအကတၢၢ်

ပကန့ၣ်ဘၣ်ဆူန့ၣ်ဘီန့ၣ်မ့ၢ် အထူအယိၣ်အပူၤ ပွဲၤဒီးတၢ်သးခုယုၣ်ဒီး နပှၤ စီဆုံတဖၣ်န့ၣ်တက့ၢ်.

ပယုတၢ်ခဲလၢၢ်အံၤ ဒီဖျိလၢ နဖိခွါပကစၢ်ယုၣ်ရှုးခရံၣ်န့ၣ်လီၤ.

လၢအဝဲဒၣ်အယိ, ယုၣ်ဒီးအီၤ. *ဒီးလၢအဝဲဒၣ်အပူၤလၢ နသးစီဆုံအ တၢ်စၢဖျိၣ်အပူၤန့ၣ် မ်တၢ်ယုးတၢ်ယိၣ်ဒီး တၢ်လၢတၢ်ကပီၤ ဘၣ်နၤအ စီၤစီၤအယၣ်ယၣ်တက့ၢ် တၢ်သ့တၢ်လၢၢ်ပၢ်ဧၤ. **အၤမ့ၣ်.**

ခဲအံၤ ဒ်ကစၢ်ယုၣ်ရှုး မၤလိဒီး သိၣ်လိပှၤအသိး ပကစံးသကိးလၢ တၢ်သးခုတလ့ၢ်ဒီးစံး အိၣ်လၢမူခိၣ်ပပၢ်ဧၤ, မ်နမံၤဘၣ်တၢ်ပၣ်စီဆုံအီၤတက့ၢ်. နဘီန့ၣ်မ့ၢ်န့ၣ် မ်အဟဲတက့ၢ်. ဒ်လၢမူခိၣ်အသိးန့ၣ် မ်တၢ်မၤ အသးလၢ ဟီၣ်ခိၣ်ချၢအံၤဖဲဒၣ်နသးတက့ၢ်. ကိၣ်လၢတနံၤအဂီၢ်တနံၤအဂီၢ်န့ၣ်, ဟ့ၣ်လီၤလၢပှၤလၢ မ့ၢ်မဆါတနံၤအံၤတက့ၢ်. ပျၢ်လၢပကမၣ်ဒ် ပပျၢ်ကွံၣ်ပှၤလၢအကမၣ်အိၣ်ဒီး ပှၤအသိးတက့ၢ်. သုတပျဲ လဲၤန့ၣ်ပှၤဆူတၢ်လ့ပစီအပူၤတဂ့ၤ. ထူးထီၣ်ကွံၣ်လၢ ပှၤလၢတၢ်အတၢ်သီအပူၤတက့ၢ်. အဂ့ၢ်ဒ်အံၤ ဘီဇီမ့ၢ်ဇီၤ, တၢ်စီတၢ်ကမီၤ တၢ်လၢတၢ်ကပီၤန့ၣ် မ့ၢ်နတၢ်အစီၤစီၤ အယၣ် ယၣ်လီၤ. **အၤမ့ၣ်.**

The Breaking of the Bread

The Celebrant breaks the consecrated Bread.

A period of silence is kept.

Then may be sung or said

[Alleluia.] Christ our Passover is sacrificed for us;
Therefore let us keep the feast. [Alleluia.]

In Lent, Alleluia is omitted, and may be omitted at other times during Easter Season.

In place of, or in addition to, the preceding, some other suitable anthem may be used.

Lamb of God, you take away the sins of the world:
 have mercy on us.

Lamb of God, you take away the sins of the world:
 have mercy on us.

Lamb of God, you take away the sins of the world:
 grant us peace.

Facing the people, the Celebrant says the following Invitation

The Gifts of God for the People of God.

and may add Take them in remembrance that Christ died for you, and feed on him in your hearts by faith, with thanksgiving.

တၢ်စိၢ်ဘျးကိၣ်

ပှၤဆှၢတၢ်ဘါ ကစိၢ်ဘျးကိၣ်လၢ တၢ်ဆိၣ်ဂ့ၤ တ့ၢ်အီၤတၢ်ဆၢကတီၢ်လၢ ဘၣ်အိၣ်ဘျီၣ်.
ဝံၤဒီး တၢ်ကသးဝံၣ် မ့တမ့ၢ် စံးအီၤ.

(အၤလံၤလူၤယၤ,) ခရံၣ်မ့ၢ်ပတၢ်လဲၤကပၣ်အဘျီၣ်န့ၣ်လုၢ်ထီၣ်အသးလၢပဂီၢ်လီၤ.
လၢတၢ်န့ၣ်အယိၣ်မပဟံးဃၢ်သကိးဘျီၣ်အံၤတက့ၢ်. (အၤလံၤလူၤယၤ)

“ အၤလံၤလူၤယၤအံၤ ” ဘၣ်တၢ်ပၣ်ကတီၢ်အီၤဖဲလုတၢ်ဒီးဆၢကတီၢ်အဂၤတဖၣ်
သ့လီၤ. မ့မ့ၢ် ပါသခၣ် အဆၢကတီၢ်တဘျီၣ်တၢ် ပၣ်ကတီၢ်အီၤဘၣ်.
လၢ တၢ်အံၤအလီၢ်န့ၣ် မၤအါထီၣ်သ့ မ့တမ့ၢ် မၤတၢ်သးဝံၣ်လၢ အဂၤလၢအကြးသ့ဝဲလီၤ.
ပှၤဆှၢတၢ်ဘါဃၣ်အသးဆူ ကမျၢၢ်အအိၣ်ဒီးစံးတၢ်ကွဲမ့ၢ် ဒ်အဖီလၢအံၤအသိးလီၤ.

ယွၤသိဖိလၢစိၢ်ထီၣ်ကွံၣ်ဝဲ တၢ်ဒဲးဘးတဂၤဧၤ,
လၢနတၢ်သးကညီၤပူၤန့ၣ်, မၤစၢၤပှၤက့ၢ်.
ယွၤသိဖိလၢစိၢ်ထီၣ်ကွံၣ်ဝဲ တၢ်ဒဲးဘးတဂၤဧၤ,
လၢနတၢ်သးကညီၤပူၤန့ၣ်, မၤစၢၤပှၤက့ၢ်.
ယွၤသိဖိလၢစိၢ်ထီၣ်ကွံၣ်ဝဲ တၢ်ဒဲးဘးတဂၤဧၤ,
နတၢ်ယူတၢ်ဖိးတဖၣ်န့ၣ်, ဟ့ၣ်လီၤပှၤတက့ၢ်.

ယွၤအတၢ်ဟ့ၣ်တဖၣ်ကဟ့ၣ်လီၤဆူယွၤအဖိအလံၤတက့ၢ်.

ဒီးစံးအါထီၣ်သ့ -- ဟံးန့ၢ်တၢ်အံၤလၢ တၢ်သ့ၣ်နီၣ်ထီၣ်ခရံၣ်
အတၢ်ဒီးသံအသးလၢနဂီၢ်အိၣ်လၢ တၢ်န့ၣ်ဒီး တၢ်စံးထီၣ်ပတြၢ
အဘျုးအဖျိၣ်တက့ၢ်.

The ministers receive the Sacrament in both kinds, and then immediately deliver it to the people.

The Bread and the Cup are given to the communicants with these words

The Body (Blood) of our Lord Jesus Christ keep you in everlasting life. [*Amen.*]

or with these words

The Body of Christ, the bread of heaven. [*Amen.*]
The Blood of Christ, the cup of salvation. [*Amen.*]

During the ministration of Communion, hymns, psalms, or anthems may be sung.

After Communion, the Celebrant says

Let us pray.

Celebrant and People

Eternal God, heavenly Father,
you have graciously accepted us as living members
of your Son our Savior Jesus Christ,
and you have fed us with spiritual food
in the Sacrament of his Body and Blood.
Send us now into the world in peace,
and grant us strength and courage
to love and serve you
with gladness and singleness of heart;
through Christ our Lord. Amen.

ပှၤဆှၢတၢ်ဘၢကတံးန့ၢ် စးကြးမ့ၢ်ခံမံၤလၢၤဝံၤဒီး ဟ့ၣ်လီၤဆှၢပှၤဂီၢ်မ့ၢ်န့ၣ်လီၤ.

ဖဲဟ့ၣ်လီၤတၢ်ရှုလိာ်စီဆှံ ကိာ်ဒီး လီၤခီအခါ ကစံးဝဲ

ကစၢ်ယုၣ်ရှုး(အနီၣ်ခိ)(အသွံၣ်)အံၤကပၤနနီၣ်ခိ,

နီၣ်သးဆူတၢ်မူအထူအယိာ်အပူၤန့ၣ်တက့ၢ်. (အၤမ့ၣ်)

မ့တမ့ၢ် ကစံး ဒ်အဖီလၢ်အံၤ

အအံၤမ့ၢ်ကစၢ်ယုၣ်ရှုးအနီၣ်ခိ, မ့ၢ်တၢ်မူအကိာ် (အၤမ့ၣ်)

အအံၤမ့ၢ်ကစၢ်ယုၣ်ရှုးအသွံၣ်, တၢ်အုၣ်က့ၤခိၣ်က့ၤအလီၤစီ. (အၤမ့ၣ်)

ဖဲဟ့ၣ်တၢ်ရှုလိာ်စီဆှံအခါ, တၢ်သးဝံၣ်ဒိၣ်, ထါစံးထီၣ်ပတြာ, တၢ်သးဝံၣ်လၢ ဘၣ်တ-
ၢ်ယုထာပဝ်စၤ ဘၣ်တၢ်သးဝံၣ်အီၤသ့န့ၣ်လီၤ.

တၢ်ရှုလိာ်စီဆှံဝံၤဒီး ပှၤဆှၢတၢ်ကစံးဝဲ

ဘၢထုကဖၣ်

ပှၤဆှၢတၢ်ဘၢဒီး ပှၤဂီၢ်မ့ၢ်

အိၣ်လၢမူခိၣ်လီၤထူလီၤယိာ်ပၢ်ဇၢ,
လၢနတၢ်သ့ၣ်ကညီၤဒိၣ်သးကညီၤအါအယိ,
နတူၢ်လိာ်ပဝဲသ့ၣ်လၢပှၤန့ၢ်ယုၣ်တၢ်မူ ဒီးနဖိခွါကစၢ်ခရံၣ်န့ၣ်လီၤ.နဒူးအိၣ်ပဝဲသ့ၣ်
လၢနီၣ်သးတၢ်အိၣ်,လၢစးကြးမ့ၢ်အပူၤ,လၢအမ့ၢ်အနီၣ်ခိဒီးအသွံၣ်န့ၣ်လီၤ. ဆှၢပဝဲ
သ့ၣ်ခဲလၢၢ်အံၤဆူဟီၣ်ခိၣ်ချၢလၢတၢ်ယုတၢ်ဖိအပူၤတက့ၢ်. ဟ့ၣ်လီၤပှၤလၢတၢ်
ဂံၢ်တၢ်ဘၢဒ်သိးပကအဲၣ်နၤဒီးမၤနတၢ်လၢတၢ်သးခူးဒီးတၢ်သးကဆှံအပူၤန့ၣ်
တက့ၢ်. ခိဖျိလၢကစၢ်ယုၣ်ရှုးအခိၣ်အယိန့ၣ်လီၤ. အၤမ့ၣ်.

The Bishop, when present, or the Priest, may bless the people.

The peace of God, which passes all understanding, keep your hearts and minds in the knowledge and love of God, and of his Son Jesus Christ our Lord; and the blessing of God Almighty, the Father, the Son, and the Holy Ghost, be amongst you, and remain with you always. *Amen.*

The Deacon, or the Celebrant, dismisses them with these words

Let us go forth in the name of Christ.

People Thanks be to God.

or this

Deacon Go in peace to love and serve the Lord.

People Thanks be to God.

or this

Deacon Let us go forth into the world, rejoicing in the power of the Spirit.

People Thanks be to God.

or this

Deacon Let us bless the Lord.

People Thanks be to God.

From the Easter Vigil through the Day of Pentecost "Alleluia, alleluia" may be added to any of the dismissals.

The People respond Thanks be to God. Alleluia, Alleluia.

ဘံးရှား၊ မှတမှ် ပြုစတၢ် ကဆိၣ်ဂ့ၤပှၤဂီၢ်မ့ၢ်.

မိယုၤအတၢ်ယူတၢ်ဖိးလၢအဒိၣ်န့ၢ်ယိၣ်န့ၢ်ကယဲၢ်ပသ့ၣ်ညါန့ၢ်ပၢၢ်တၢ်န့ၣ်, ကပၤသုသုၣ် သုသး ဒီး သုဆိကမိၣ်တၢ်လၢတၢ်သ့ၣ်ညါအဲၣ်ယုၤဒီးအဖိခွါယုၣ်ရှုးခရံၣ်ပကစၢ်န့ၣ် တက့ၢ်. ဒီးမိတၢ်သ့တၢ်လၢၤယုၤ, ပၢ်ဒီးဖိခွါ ဒီးသးစီဆုံ အတၢ်ဆိၣ်ဂ့ၤကအိၣ်လၢသု လိၤတထံၣ်ယီၣ်န့ၣ်တက့ၢ်. အၤမ့ၣ်.

ဒံးအ့ကိး မှတမှ် ပှၤဆၢတၢ်ကပျၢ်ပှၤဂီၢ်မ့ၢ်လၢ တၢ်ကတိၤအံၤလီၤ.

ပှၤဂီၢ်မ့ၢ်။ (မှတမှ်) မိပဟးထီၣ်သကိးလၢ ယုၣ်ရှုးအမံၤအပူၤတက့ၢ်. ။မိယုၤဘၣ်တၢ်စံးထီၣ်ပတြၢၤအီၤတက့ၢ်.

ဒံးအ့ကိး။ ပှၤဂီၢ်မ့ၢ်။ (မှတမှ်) ။ဟးထီၣ်လၢ တၢ်ယူတၢ်ဖိးအပူၤ, အဲၣ်ယုၤဒီး မၤအတၢ်တက့ၢ်. ။မိယုၤဘၣ်တၢ်စံးထီၣ်ပတြၢၤတက့ၢ်.

ဒံးအ့ကိး ပှၤဂီၢ်မ့ၢ်။ (မှတမှ်) မိပကလဲၤဆူညါလၢဟီၣ်ခိၣ်အံၤအပူၤ, ပှၤဒီး တၢ်သ့ၣ်ဖုံသးညီၤလၢသးစီဆုံအစိကမီၤအပူၤတက့ၢ်. မိယုၤဘၣ်တၢ်စံးထီၣ်ပတြၢၤတက့ၢ်.

ဒံးအ့ကိး။ ။မိပစံးထီၣ်ပတြၢၤယုၤတက့ၢ်.

ပှၤဂီၢ်မ့ၢ်။ ။မိယုၤဘၣ်တၢ်စံးထီၣ်ပတြၢၤအီၤတက့ၢ်.

မှတမှ်လၢ ပါသခၢ်တချုးဘၣ်တဟါ တုၤလၢသးစီဆုံဟဲလီၤ အမုၢ်န့ၣ်န့ၣ် တၢ်ပျၢ်တဘျီ လၢလၢ်ဘၣ် ဒၢန့ၣ်လီၤ ‘ အၤလံၤလူၤယၤ ’န့ၣ်လီၤ.

ပှၤဂီၢ်မ့ၢ်။ ။မိယုၤဘၣ်တၢ်စံးထီၣ်ပတြၢၤအီၤတက့ၢ်. အၤလံၤလူၤယၤ, အၤလံၤလူၤယၤ.

All Saints' Episcopal Church
 1401 Lee Victory Pkwy.
 Smyrna, TN 37167
 615-223-7157

The Reverend Robert Rhea, Vicar
 (615) 351-6426 **RobRhea@aol.com**

www.allsaintstn.org

Search Facebook: All Saints' Smyrna



Sunday School (English and Karen): 10:00 AM
 Sunday Holy Eucharist: 11:00 AM
 Wednesday: Holy Eucharist 6:00 PM

The Episcopal Diocese of Tennessee
 The Rt. Rev. John C. Bauerschmidt, Bishop

All Saints' Clergy and Staff
 The Reverend Robert Rhea, Vicar
 The Reverend Thomas Bu Christ, Priest Associate
 The Reverend Thomas M. Hutson, retired
 Ms Merry Adams, Treasurer
 Mr. Paul Adams, Healthcare Coordinator
 Ms. Kathy Short, Healthcare Advocate
 Mr. Michael Williams, Vicar's Assistant
 Mrs. Judy Yeaworth, Organist